

PLANET EVENING news sheet

အားနည်းချက်များရှိခဲ့သည့်
တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ကို
ဖျက်သိမ်းမည်ဟု သမ္မတကြေညာ

MESSAGE FROM THE EDITOR

w. www.planet.com.mm s. www.facebook.com/planetmyanmar m. [HTC BlinkFeed\(Planet Myanmar\)](https://www.htcblinkfeed.com/PlanetMyanmar)



PLANET MYANMAR NETWORK ၏သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနိုင်မည့် ANDROID APP ကို မွမ်းမံအဆင့်မြှင့်မှုများပြုလုပ်၍ လွှင့်တင်ပေးထားလိုက်ပြီဖြစ်ပါသည်။ PLANET NEWS APP အဟောင်းမှာ နည်းပညာ အခက်အခဲအချို့ကြောင့် အသုံးပြုရာတွင် အဆင်မပြေမှုများ တွေ့ရှိရသည့်အတွက် ယခု APP အသစ်ကို ပြောင်းလဲ လွှင့်တင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် APP အသစ်ကို INSTALL မပြုလုပ်မီ ယခင် PLANET NEWS APP အဟောင်းကို UNINSTALL ပြုလုပ်ဖယ်ရှားရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်။

ယခုလွှင့်တင်လိုက်သော APP အသစ်ကို GOOGLE PLAY တွင် အခမဲ့ရယူနိုင်မည်ဖြစ်ပြီး ANDROID OS သုံး မည်သည့် DEVICE အတွက်မဆို အဆင်ပြေပြေ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် APP အသစ်မှာ ဖုန်းဖြင့် သုံးစွဲလိုသူများအတွက် PHONE အတွက်သင့်တော်သော LAYOUT၊ TABLET ဖြင့်အသုံးပြုသူများအတွက် TABLET နှင့်သင့်တော်သော LAYOUT ကို အလိုအလျောက် ချိန်ညှိပေးထားမည်ဖြစ်ပါသည်။ PLANET NEWS APP အသစ်ကို အောက်ပါ LINK မှ အလွယ်တကူ DOWNLOAD ပြုလုပ် ရယူနိုင်ပြီဖြစ်ပါသည်။

[HTTPS://PLAY.GOOGLE.COM/STORE/APPS/DETAILS?ID=COM.PPSHEIN.PLANETMYANMARNEWS](https://play.google.com/store/apps/details?id=com.ppshein.planetmyanmarnews)

planet evening

contact

editors & contributors

PLANET EVENING NEWSHEET TEAM
PLANETMYANMAREVENING@GMAIL.COM

design

PLANET EVENING NEWSHEET TEAM
PLANETMYANMAREVENING@GMAIL.COM

advertising

Ph : 01-512 887

subscription

WWW.PLANET.COM.MM/PDF.CFM

our links

www.planet.com.mm
www.facebook.com/planetmyanmar
www.twitter.com/planetnewsdaily

published by



SHEET 19 CONTENTS

MAY 2014

entertainment

- 004 အရက်စွဲနေသည့် ခင်ပွန်းဟောင်းကို အားပေးစကားပြောခဲ့သည့် အက်ဗရာလက်ဂ်ဗင်း
- 006 အောင်သွယ်ကောင်းမှုကြောင့် ချစ်သူသစ်ရနေပြီဖြစ်သည့် ကင်မရွန်ဒိုင်ယက်ဂ်
- 006 မိသားစုထဲတွင် စူပါဟီးရီးဖြစ်ခွင့်မရသည့် ဟုဂျိုဂျက်မန်း
- 007 ညှို့မင်းသမီးများကို တန်းတူယှဉ်နိုင်သည့် ဆယ်ကျော်သက်မလေး ဘယ်လာသွန်း

cover

- 008 အားနည်းချက်များရှိခဲ့သည့် တောင်ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့ကို ဖျက်သိမ်းမည်ဟု သမ္မတကြေညာ

sport

- 010 ချန်ပီယံဖြစ်ခဲ့သော်လည်း လာလီဂါဆုဖလားကို ကိုင်မြှောက်ခွင့်မရသေးသည့် အက်သလက်တီကိုမက်ဒရစ်
- 010 ဗုံးတုကြောင့် ဗျာများခဲ့ရသည့် ဂုလ်ဗ်အသင်း တန်းတက်အောင်ပွဲအခမ်းအနား
- 011 အသင်း၏ စပွန်ဆာကြော်ငြာအတွက် သရုပ်ဆောင်ခဲ့ကြသည့် ယူနိုက်တက်ကစားသမားများ

health

- 012 ကမ္ဘာ့ပျမ်းမျှ အသက်အရှည်ဆုံး နိုင်ငံများစာရင်းကို ဂျပန်နှင့် အိုက်စ်လန်တို့ဦးဆောင်နေ

world

- 013 လူနေအိမ် ရေကူးကန်ထဲထိ ကျူးကျော်ဝင်လာသည့် မိကျောင်း အဖမ်းခံရ
- 013 မြောက်ကိုရီးယား အဆောက်အအုံပြိုကျမှု လူပေါင်းရာနှင့်ချီ သေဆုံးဖွယ်ရှိ
- 014 MH370 ကို တိုက်လေယာဉ်များ မှားယွင်းပစ်ချခဲ့ခြင်းဟု စာအုပ်တစ်အုပ်တွင် သုံးသပ်ထား
- 014 ကိုလံဘီယာတွင် ဘတ်စ်ကားမီးလောင်ပြီး ကလေး ၃၁ ဦးသေဆုံး

science

- 015 ကမ္ဘာ့သမိုင်းတွင် အကြီးဆုံးဖြစ်သည့် နိုင်နိုဆောမျိုးစိတ်သစ်၏ ရုပ်ကြွင်းများ ရှာဖွေတွေ့ရှိ

nature

- 016 ဆစ်ဒနီကမ်းလွန်သို့ အချိန်စောရောက်ရှိလာသည့် ဧရာမဇေညီသည်တော်ကြီးများ



အရက်စွဲသည့် အခြေအနေတွင် ရုန်းကန်နေရသော ခင်ပွန်းဟောင်းကို အက်ဗရာလက်ဂ်ဗင်းက အားပေးစကားပြောဆိုခဲ့ကြောင်း သိရှိရသည်။

Here's To Never Growing Up စတားအဆိုတော်သည် Sum41 ဂီတအဖွဲ့မှ ဒရက်မ်ဂျစ်ဘလေအား Twitter မှတစ်ဆင့် စိတ်ဓာတ်ရေးရာ ပံ့ပိုးအားပေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အသက် ၂၉ နှစ်ရှိ အက်ဗရာသည် လတ်တလောတွင် Nickelback အဖွဲ့မှ ဦးဆောင်အဆိုတော် ချတ်ဒီရိုဂါနှင့် လက်ထပ်ထားသည့်တိုင် ဒရက်မ်နှင့် နွေးထွေးခင်မင်သောဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ အသက် ၃၄ နှစ်ရှိ ဒရက်မ်က ၎င်း၏အရက်နွံနစ်နေမှုကို အင်တာနက်ပေါ်တွင် Post တစ်ခုရေးသားပြီး ပရိသတ်များထံ ဖွင့်ဟဝန်ခံခဲ့သည်။

အရက်အလွန်အကျွံ စွဲလမ်းမှုကြောင့် ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ရသည့် ဒရက်မ်က "အရက်ကို နှစ်ပေါင်းများစွာ စွဲလမ်းလာတဲ့နောက် ကျွန်တော့်ကို အရက်က အနိုင်

အရက်စွဲနေသည့်

ခင်ပွန်းဟောင်းကို
အားပေးစကားပြောခဲ့သည့်

အက်ဗရာလက်ဂ်ဗင်း



ယူသွားတာပါ။ နေ့တိုင်းနေ့တိုင်း အရက်ကို ကျွန်တော် အရမ်းကာရော သောက်ခဲ့တယ်။ အဲဒီည မတိုင်ခင်ထိ ဆိုပါတော့။ ညသန်းခေါင်လောက်မှာ ကျွန်တော် အိမ်ထဲမှာ တစ်ယောက်တည်းထိုင်ရင်း ခွက်ကိုငဲ့နေတယ်။ TV ကြည့်ရင်း ရုတ်တရက်ပဲ နေရထိုင်ရတာ ပုံမှန်မဟုတ်သလိုခံစားမိလာတယ်။ နောက်တော့ လဲကျသွားပြီး တစ်ခါတည်း သတိပါမေ့သွားတယ်” ဟု ၎င်း၏အတွေ့အကြုံကို ဖောက်သည်ချခဲ့သည်။

အက်ဗရာက ဒရက်ခ်၏သတင်းကို ကြားသိပြီးနောက် “ကျွန်မက သူ့အတွက် အရမ်းဂုဏ်ယူခဲ့တာပါ။ သူက ခုချိန်ထိ ကျွန်မအတွက် မိသားစုလိုပါပဲ။ အမြဲတမ်းလည်း ဒီ အတိုင်း ဖြစ်နေမှာပါ။ အားတင်းထားစမ်းပါ ဒရက်ခ်” ဟု Twitter တွင်ရေးသားခဲ့သည်။ ဒရက်ခ်နှင့် အက်ဗရာတို့သည် ၂၀၁၀ ပြည့်နှစ်တွင် ၎င်းတို့၏ ၄ နှစ်ကြာ အိမ်ထောင် ရေးကို အဆုံးသတ်ရန် ရွေးချယ်ဖြစ်ခဲ့ကြသည်။



အောင်သွယ်ကောင်းမှုကြောင့် ချစ်သူသစ် ရနေပြီဖြစ်သည့် ကင်မရွန်ဒိုင်ယက်စ်

ကင်မရွန်ဒိုင်ယက်စ် အနေဖြင့် သူငယ်ချင်းဖြစ်သူ၏ အောင်သွယ် ကောင်းမှုကြောင့် ချစ်သူသစ် ရနေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

The Other Woman စတား မင်း သမီးသည် Good Charlotte အဖွဲ့မှ Rock ဂီတသမား ဘန်ဂျီမက်ဒန်နှင့် တွဲ နေကြောင်းသိရှိရသည်။ ကင်မရွန်သည် ယခင်က ချစ်သူဟောင်း ဂျက်စတင် တင်းဘားလိတ်စ် မိတ်ဆက်ပေးခဲ့ခြင်း ကြောင့် ဘန်ဂျီနှင့် ရင်းနှီးမှု ရှိနေခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ယခုအခါ တွင်မူ ကင်မရွန်၏ သူငယ်ချင်းလည်း ဖြစ်၊ ဘန်ဂျီ၏ ခယ်မလည်းဖြစ်သည့် နှစ်ကိုးလ်ရစ်ချီ၏ ကြားဝင်ဖန်တီးပေး မှုများကြောင့် ၎င်းတို့နှစ်ဦး၏ ဆက်ဆံ ရေးသည် မိတ်ဆွေအဆင့်ကိုကျော်လွန် တိုးတက်လာခဲ့ကြောင်း နီးစပ်သူများက

ပြောကြားခဲ့သည်။ ဘန်ဂျီသည်ယခင်က ပဲရစ်ဟီလ်တန်နှင့်လည်း တွဲခဲ့ဖူးသည်။

ကင်မရွန်နှင့် ရင်းနှီးသူ တစ်ဦးက "ဒီသတင်းက လုံးဝအသစ်ပဲ။ သူတို့ နှစ်ယောက် ခုဆိုင်ရင် တကယ်တွဲဖြစ်နေ ပြီ။ နှစ်ကိုးလ်ကတော့ ကြားထဲကဝင်ပြီး ပံ့ပိုးပေးတဲ့သူပေါ့" ဟု မှတ်ချက်ပြုခဲ့ သည်။ အသက် ၄၁ နှစ်ရှိ ကင်မရွန် သည် သူမထက် ၆ နှစ်ငယ်သည့် ဂီတ သမားနှင့် လော့အန်ဂျလိစ်တွင် တပူး တွဲတွဲရှိနေသည်ကို ပရိသတ် အချို့က လည်း တွေ့မြင်ခဲ့သေးကြောင်း သိရ သည်။ ကင်မရွန်သည် ယခင်က အဲလက်စ် ရိုဒရီဂွတ်စ်၊ ဂျရတ်လီတိုတို့ နှင့် တွဲခဲ့ဖူးသလို အမျိုးသမီးတစ်ဦးနှင့် လိင်တူချစ်ကြိုက် ပတ်သက်မှု ရှိခဲ့ဖူး ကြောင်းလည်း ကိုယ်တိုင်ဝန်ခံထား သည်။



မိသားစုထဲတွင် စူပါဟီးရိုး ဖြစ်ခွင့်မရသည့် ဟုဂျ်ဂျက်မန်း

ရုပ်ရှင်ဇာတ်ကားများတွင် အဖျက် သမားများကို လက်ခံမှ ထိုးထွက်လာ သည့် သံမဏိစူးချွန်ကြီးများဖြင့် လိုက် လံတိုက်ခိုက်လေ့ရှိသည့် စူပါဟီးရိုးတစ် ဦးဖြစ်သော်လည်း မိမိ၏ နေအိမ်တွင်မူ စူပါဟီးရိုးလုံးဝမဖြစ်နိုင်ဟု ဟုဂျ်ဂျက်မန်း က ဖွင့်ဟခဲ့သည်။

မျက်နှာပေါ်တွင် အရေပြားကင်ဆာ နှင့်ဆက်နွယ်သော အစက်အပြောက် တစ်ခုကို ပြီးခဲ့သည့်သီတင်းပတ်အတွင်း က ခွဲစိတ်ဖယ်ရှားခဲ့ပြီးနောက် ဟုဂျ် သည် နှာခေါင်းတဝိုက်တွင် ပလာစတိ ကပ်ထားရဆဲ ဖြစ်သည်။ X-Men ဇာတ် လမ်းတွဲများတွင် သိပ္ပံလူစွမ်းကောင်း Wolverine အနေဖြင့်ပါဝင်သရုပ်ဆောင် လေ့ရှိသည့် ဟုဂျ်သည်မိသားစုဘဝတွင် မူ ရုပ်ရှင်ထဲမှ အခြေအနေနှင့် ကွာခြား လွန်းကြောင်း ဆိုသည်။ အသက် ၄၅ နှစ်အရွယ် မင်းသားသည် ဇနီးဖြစ်သူ ဒီဘိုရာလီ ဖာနက်စ်နှင့် လက်ထပ်ပြီး နောက် သားသမီးမရနိုင်မှန်း သိရှိလာ ခဲ့သည်။ ထို့ကြောင့်လည်း ကလေးနှစ်ဦး ကို ဟုဂျ်တို့ဇနီးမောင်နှံက မွေးစားထား ခဲ့သည်။

ဟုဂျ်တို့၏ ကလေးနှစ်ဦးမှာ အာဖရိ ကန်၊ အမေရိကန်၊ ကော်ကေးရှန်၊ ဟာ ဝိုင်ယီ၊ ချီရိုကီ သွေးနောသည့် သားဖြစ် သူ အော်စကာမက်စီမီလီယန်နှင့် မက္က စီကန်၊ ဂျာမန်ကပြား သမီးဖြစ်သူအေဇာ အီလီယောတို့ ဖြစ်ကြသည်။ "ရုပ်ရှင်ထဲ မှာထက်စာရင် ကျွန်တော့် တကယ့်ဘဝ

က နည်းနည်း ပျင်းဖို့ကောင်းတယ်ဗျ။ ဒါကလည်း ကျွန်တော်က အလွန်အကျွံ ထူးထူးကဲကဲ စွမ်းဆောင်နိုင်တဲ့ ဇာတ် ရုပ်တွေမှာ သရုပ်ဆောင်ရလို့ ဖြစ်နိုင်ပါ တယ်။ အော်စကာက သူ့သူငယ်ချင်း တစ်ယောက်ကို ပြောနေတာ ကြားဖူး တယ်။ 'ငါ့အဖေအကြောင်း ထပ်မမေးနဲ့ တော့ကွာ။ တကယ်တမ်းဆို သူက Wolverine နဲ့ ဘာတစ်ခုမှ မတူဘူး။ သိပ်လည်းမမှိုက်ဘူး။ ကြုံကြုံခိုင်ခိုင် လည်း မဟုတ်ဘူး။ တစ်ခုခုကို မတူတာ ကွ' ဆိုပြီးတော့ပါ" ဟု ဟုဂျ်က ရယ်ရယ် မောမော ဖွင့်ဟခဲ့သည်။

မည်သို့ပင်ဖြစ်စေ ပိတ်ကားထက် တွင်မူ ပရိသတ်က ဟုဂျ်ကို Wolverine နှင့် တစ်သားတည်း ကျနေဆဲဖြစ်ပြီး နောက်ဆုံးရံတင်မည့် X-Men ဇာတ် ကားသစ် Days of Future Past သည် အောင်မြင်မှုများစွာရရှိမည်ဟု ထင်ကြေး ပေး ခံထားရသည်။ ပေါင်စတာလင် သန်း ၂၅၀ မျှ အကုန်အကျခံ ရိုက်ကူး ထားသည့် အဆိုပါဇာတ်ကားကို ယခု သီတင်းပတ်အတွင်း ရုံတင်မည်ဟု သိ ရှိရသည်။



C B BANK

Do you know the List of Documents for ATM Card ?

SANDALS? SLIPPERS? SHORTS? SHADES? SHOES? SHIRT?

EASI SMART

ညို့မင်းသမီးများကို တန်းတူယှဉ်နိုင်သည့် ဆယ်ကျော်သက်မလေး ဘယ်လာသွန်း

ဆယ်ကျော်သက် မင်းသမီးလေး တစ်လက်
အဖြစ် ဟောလီးဝုဒ်တွင် အောင်မြင်နေသော်
လည်း ဘယ်လာသွန်းအနေဖြင့် လူငယ်ကြယ်
ပွင့်လေးဆိုသည့်အဆင့်ထက် များစွာ လူလား
မြောက်နေပြီဆိုသည်ကို ပြသခဲ့သည်။

အသက် ၁၆ နှစ်သာ ရှိသေးသော်လည်း
ဟောလီးဝုဒ်၏ နာမည်အကြီးဆုံး ညို့မင်းသမီး
များနှင့်အပြိုင် ဆွဲဆောင်နိုင်စွမ်း ပြင်းပြနေ
ကြောင်းကို မီယာမီတွင် အေးအေးလူလူ အပန်း
ဖြေ အနားယူနေရင်း ဘယ်လာက ပရိသတ်များ
ကို လှစ်ဟပြခဲ့သည်။ ဘယ်လာသည်ရိုက်ကွင်း
များမှ ဓမ္မတ္တအနားယူနေစဉ် အတောအတွင်း
မီယာမီသို့ သူငယ်ချင်းများနှင့်အတူ ရောက်ရှိ
နေခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်
ကုန်က အဖြူရောင်ဝမ်းဆက် ဘီကနီနှင့် မိန်းမ
ချောလေးတစ်ဦး ပင်လယ်ကမ်းစပ်တွင် အပူ
အပင်ကင်းကင်း မြူးကြွပျော်ရွှင်လျှက် ရှိသည်
ကို လူအများကတွေ့မြင်ခဲ့ရသည်။

Disney Channel ၏ ကြယ်ပွင့်သစ်လေး
သည် အရွယ်အစားခပ်ကြီးကြီး မျက်မှန်ကို
တပ်ဆင်ပြီး နေပူစာလှုံနေခဲ့သည်။ အဆိုတော်၊
မင်းသမီးချောလေးက Follower ပေါင်း
၅.၃၀ သန်းထိရှိနေသည့် သူမ၏ Insta-
gram Account တွင် မီယာမီကမ်းခြေမှ
သူမ၏ ဓာတ်ပုံများကိုလည်း လွှင့်တင်ခဲ့ပြီး
"ကမ်းခြေမှာ ကျွန်မစိတ်ကြိုက် ရိုက်ထားတဲ့
ဓာတ်ပုံတွေပါ" ဟုလည်း ပုံညွှန်းစာ ရေးထိုး
ထားခဲ့သည်။ ဘယ်လာသည် အဒမ်ဆန်းဒလာ
ရိုက်ကူးသည့် အချစ်ဇာတ်မြူးရှပ်ရှင် Blended
တွင်ပါဝင်ထားပြီး အဆိုပါ ဇာတ်ကားကို မေလ
၂၃ ရက်နေ့တွင် ရုံတင်မည်ဟု သိရှိရသည်။



COVER STORY

အားနည်းချက်များရှိခဲ့သည့် တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖျက်သိမ်းမည်ဟု သမ္မတကြေညာ

ကူးတိုရေယာဉ်နှစ်မြှုပ်ပြီး နိုင်ငံ၏အနာဂတ် လူငယ်လူရွယ် အများအပြား အသက်ဆုံးရှုံးခဲ့ရသည့်ဖြစ်ရပ်တွင် ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်နိုင်မှု မရှိခဲ့သည့်နောက် တောင်ကိုရီးယား၏ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖျက်သိမ်းတော့မည် ဖြစ်သည်။

စိတ်နှလုံးထိခိုက်စွာဖြင့် မျက်ရည်ကျနေသော တောင်ကိုရီးယားသမ္မတ ပျံခွမ် ဟေးက တနင်္လာနေ့တွင် အစိုးရအဖွဲ့အနေဖြင့် ကမ်းခြေစောင့်တပ်ကို ပယ်ဖျက်မည့် အစီအစဉ်အား အတည်ပြုဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာသွားခဲ့သည်။ ပြီးခဲ့သည့်လက Sewol ကူးတိုယာဉ် နှစ်မြှုပ်မှုတွင် အစိုးရ၏ ကိုင်တွယ်မှုအားနည်းပုံများ ရှိနေခဲ့သည်ဆိုသော ထောက်ပြမှုများအတွက် တာဝန်ခံ ပါကြောင်း ပျံခွမ်ကဆိုသည်။ ထို့အပြင် ကြီးကြီးမားမားဝေဖန်မှုများစွာ ကြုံခဲ့သည့် ကမ်းခြေစောင့်တပ်ကိုလည်း ဖျက်သိမ်းမည်ဖြစ်ကြောင်း သူမက ပြည်သူများထံ ကတိပြု ပြောဆိုသွားခဲ့သည်။

“ဖြစ်ဖြစ်ချင်း တုံ့ပြန်ဆောင်ရွက်မှုအပိုင်းတွေမှာ အများကြီးအားနည်းခဲ့တဲ့အတွက်

ကျွန်မဟာ သမ္မတအနေနဲ့ တာဝန်ခံထိုက်ပါတယ်” ဟု ပျံခွမ်ကဆိုသည်။ သူမက ကျောင်းသူကျောင်းသား အများစုအပါအဝင် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့သည့် ကိစ္စ၌ ယခုထက်ပိုမိုများပြားသော အသက်များကို ကယ်တင်နိုင်ခဲ့သင့်ကြောင်းလည်း ဝန်ခံခဲ့သည်။ “ကွယ်လွန်သူတွေရဲ့ ကျန်ရစ်သူမိသားစုမျိုးတွေက ဒီဖြစ်ရပ်မှာ အသက်တွေ ခုလောက်ထိ မဆုံးရှုံးသင့်ကြောင်း ထောက်ပြခဲ့ပါတယ်။ ဒါကိုလည်း ကျွန်မ လက်ခံပါတယ်။ ခုချိန်မှာတော့ ကမ်းခြေစောင့်တပ်ကို ဖျက်သိမ်းဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပါပြီ” ဟု သမ္မတကြေညာခဲ့သည်။

အစီအစဉ်အရ Sewol သင်္ဘော နှစ်မြှုပ်မှုဆိုင်ရာ အကြောင်းရင်းများ စုံစမ်းနေမှု ကို ကမ်းခြေစောင့်တပ်ဖွဲ့ထံမှ ရဲတပ်ဖွဲ့ထံ လက်လွှဲပေးမည်ဖြစ်သည်။ ရဲတပ်ဖွဲ့နှင့် ၎င်းတို့၏လက်အောက်ခံ ရေကြောင်းကင်းလှည့်အဖွဲ့တို့သည် အသစ်ဖွဲ့စည်းထား သည့် အမျိုးသားလုံခြုံရေးဝန်ကြီးဌာနထံ ပူးပေါင်းဆောင်ရွက်သွားမည်ဟုသိရသည်။ ဧပြီလ ၁၆ ရက်နေ့ ဖြစ်ရပ်ဆိုးကြီးကြောင့် တောင်ကိုရီးယားတွင် ပျံခွမ် အစိုးရအဖွဲ့ အပေါ် လူကြိုက်များမှုမှာလည်း သိသိသာသာ ယုတ်လျော့ကျဆင်းသွားခဲ့သည်။

ဖြစ်ရပ်နှင့်ပတ်သက်၍ ဝမ်းနည်းကြေကွဲကြောင်း သမ္မတက အကြိမ်ကြိမ် ပြောဆိုဖူးသော်လည်း တနင်္လာနေ့ကြေညာချက်ကမူ သူမ၏ တိုက်ရိုက်တာဝန်ခံမှုကို ပွင့်ပွင့်လင်းလင်း ပထမဆုံးအကြိမ် ဖွင့်ဟလာခြင်းဖြစ်သည်။

“တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတအနေနဲ့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်နဲ့ လုံခြုံရေးအတွက် ကျွန်မမှာတာဝန်ရှိပါတယ်။ ဒီလို ထိခိုက်နာကျင်မှုတွေအတွက်

ကျွန်မ နက်နက်ရှိုင်းရှိုင်း တောင်းပန်ချင်ပါတယ်” ဟုလည်း ပုဂံက ပြောဆိုသွားသည်။ ၆၈၂၅ တန်ခိုးအလေးချိန်ရှိ သင်္ဘောသည် လူပေါင်း ၄၇၆ ဦး လိုက်ပါသွားခဲ့ပြီး နောက် နိုင်ငံတောင်ပိုင်းကမ်းခြေတွင် တိမ်းမှောက်နစ်မြုပ်သွားခဲ့သည်။ တနင်္လာနေ့ ထိ စာရင်းများအရ အလောင်းပေါင်း ၂၈၆ လောင်းကို ဆယ်ယူရရှိထားပြီး ၁၈ ဦးမှာမူ ပျောက်ဆုံးနေဆဲဟု သိရှိရသည်။



တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတအနေနဲ့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်နဲ့ လုံခြုံရေးအတွက် ကျွန်မမှာ တာဝန်ရှိပါတယ်။ ဒီလို ထိခိုက်နာကျင်မှုတွေအတွက် ကျွန်မ နက်နက်ရှိုင်းရှိုင်း တောင်းပန်ချင်ပါတယ်

ချန်ပီယံဖြစ်ခဲ့သော်လည်း လာလီဂါ ဆုဖလားကို ကိုင်မြှောက်ခွင့် မရသေးသည့် အက်သလက်တီကို မက်ဒရစ်

လာလီဂါ အမှတ်ပေး ချန်ပီယံဆုကို တစ်ကျော့ပြန် ဆွတ်ခူးနိုင်ရန် အက်သလက်တီကို မက်ဒရစ် အသင်းအနေဖြင့် ၁၈ နှစ်ကြာ စောင့်ဆိုင်းခဲ့ရသည်။ သို့သော်လည်း အမှန်တကယ် ဆွတ်ခူးလာနိုင်သည့် အခါတွင်လည်း စောင့်ရသည့် ဝင်ရိုးမကုန်သေးဘဲ ဆုဖလားကို လက်ခံယူရန် စောင့်ဆိုင်းနေရဆဲဖြစ်သည်။

စနေနေ့က အက်သလက်တီကို အသင်းသည် အမှတ်ပေးဇယား ဒုတိယနေရာမှ ဘာစီလိုနာကို အဝေးကွင်း နှုတ်ကမ်းတွင် ၁ ဂိုးစီ သရေကစားပြီး နောက် စပိန်အမှတ်ပေးပြိုင်ပွဲ လာလီဂါ ၏ ချန်ပီယံအဖြစ် ထိုက်တန်စွာ မှတ်ကျောက်တင်ခံနိုင်ခဲ့သည်။ ပွဲအပြီးတွင် အက်သလက်တီကို အသင်းသားများ ပျော်ရွှင်စွာ အောင်ပွဲခံကြသော်လည်း ဆုဖလားကြီးကိုမူ ချီးမြှင့်ပေးအပ်ခြင်း မခံရသေးချေ။ အဘယ်ကြောင့်ဆိုသော် စပိန်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ခရီးလွန်နေကြခြင်းဖြစ်သည်။

စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ အိန်ဂျယ်လ်မာရီယာ ဗီလားသည် စပိန်တွင် လတ်တလောမရှိသဖြင့် အက်သလက်တီကိုအသင်း ဆုဖလားကို လက်ခံ

ရယူနိုင်ခြင်း မရှိသေးကြောင်း Antena 3TV ကဖော်ပြခဲ့သည်။ အက်သလက်တီကို ကစားသမားများအနေဖြင့် လတ်တလောတွင် ချန်ပီယံဆုဖလားကို ကိုင်မြှောက်ခွင့် မရှိသေးသဖြင့် အမှတ်တရ စုပေါင်း ဓာတ်ပုံအရိုက်ခံခြင်းကဲ့သို့ အခြေအနေဖြင့်သာ အောင်ပွဲခံခွင့် ရခဲ့သည်။ အက်သလက်တီကိုအနေဖြင့် ပရိသတ်များရှေ့တွင် ဆုဖလားကို ဂုဏ်ယူစွာ ကိုင်မြှောက်ရယူနိုင်ရန် လာမည့်ရာသီ အဖွင့်ပွဲစဉ်နေ့ထိ စောင့်ရဖွယ် ရှိနေကြောင်းလည်း သတင်းများက ဆိုသည်။

နည်းပြ ဒီယေဂို ဆီမြွန်နေက အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်ဟန်မရှိဘဲ “ကိစ္စမရှိပါဘူးလေ။ သိပ်မကြာခင် ဒီဆုဖလားကို ကျွန်တော်တို့ မြှောက်ခွင့်ရမှာပဲဟာ။ ကျွန်တော်တို့ လက်ထဲက ဖလားကို တခြားဘယ်သူမှ လာလုလို့ မရပါဘူး” ဟု အရွှမ်းဖောက်ခဲ့သည်။ ယခုအခါ အက်သလက်တီကိုသည် စနေနေ့တွင် မက်ဒရစ် မြို့ခံပြိုင်ဘက် ဝီယဲလ်မက်ဒရစ်နှင့် ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရန် ပြင်ဆင်လျှက်ရှိသည်။



ဗုံးတုကြောင့် ဗျာများခွဲရသည့် ဂုလ်ဗ်အသင်း တန်းတက်အောင်ပွဲ အခမ်းအနား



ဂုလ်ဗ်ဗဟာမ်ပတန် အသင်းအနေဖြင့် အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲသို့ တန်းတက် ယှဉ်ပြိုင်ခွင့်ရခဲ့သော်လည်း ယင်းအတွက် အောင်ပွဲခံ အခမ်းအနားမှာမူ ချောချောမောမော ပျော်ပျော်ရွှင်ရွှင် မဖြစ်ခဲ့ချေ။

ဂုလ်ဗ်အသင်းသည် ယခုရာသီ ပထမတန်းအဆင့်မှ ချန်ပီယံရှစ် အဆင့်သို့ အောင်မြင်ချောမောစွာ တက်လှမ်းခဲ့သည့်နောက် တန်းတက်အခမ်းအနားကို ပရိသတ်များနှင့်အတူဆင်နွှဲရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း ဗုံးတုတစ်လုံးကြောင့် စီစဉ်ထားသကဲ့သို့ မဖြစ်ဘဲ ရုတ်တရက်သိသ် အနေအထားမျိုး ကြုံခဲ့ရခြင်း ဖြစ်သည်။ အစောပိုင်းက မည်သူမည်ဝါ ထားရှိခဲ့မှန်းမသိသည့် ဗုံးတုကြောင့် ဂုလ်ဗ်၏ အောင်ပွဲခံ အခမ်းအနားမှာ ဖျက်သိမ်းရလုနီးပါး အခြေအနေထိ ဆိုးရွားသွားခဲ့ကြောင်း သတင်းများက ဆိုသည်။

သို့သော်လည်း ယင်းဗုံးတုသည် ရဲများ မေ့ကျန်ခဲ့မှန်းသိရှိပြီးမှသာ အသင်းတာဝန်ခံများ သက်ပြင်းချနိုင်ခဲ့သည်။ အခမ်းအနားမတိုင်ခင် တစ်ရက်တွင် ရဲ

တပ်ဖွဲ့သည် ဂုလ်ဗ်အသင်း၏ အိမ်ကွင်း၌ ဗုံးရှင်းလင်းရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည်။ နောက်တစ်နေ့တွင် ပရိသတ် ၃၀၀၀၀ ကျော် စုရုံးလာချိန်၌ ရဲများကျန်ခဲ့သည့် ဗုံးအတုတစ်လုံးက အကြီးအကျယ် ပြဿနာဖြစ်လာခဲ့သည်။ စတိတ်လ်ဘူးလ် ခွဲကြည့်စင်မှ ပရိသတ်များကို အရေးပေါ် ရွှေ့ဆိုင်းပေးခဲ့ရပြီး ထို့နောက်တွင် ယခုကိစ္စသည် ရယ်မောစရာ အလွဲတစ်ခုဖြစ်ကြောင်း အဖြေထုတ်နိုင်ခဲ့ခြင်းဟု သိရသည်။

ဂုလ်ဗ်အသင်း၏ အမှုဆောင်ချုပ် ဂျက်ဇ်မော့ဇ်ဆေးက မိမိတို့သည် ဝက်စ်မစ်ဒ်လန်း ရဲတပ်ဖွဲ့ကို အရေးဆိုထားကြောင်း အတည်ပြုခဲ့သည်။ “ဒီဖြစ်ရပ်ကြောင့် ပရိသတ်တွေ စိုးရိမ်တကြီး ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ရဲတပ်ဖွဲ့ကို ကျွန်တော်တို့က အရေးဆိုထားတာပါ” ဟု ၎င်းကဆိုသည်။ ရဲများက ဂုလ်ဗ်အသင်းကို ပြန်တောင်းပန်ခဲ့သလို ပေါ့လျော့မှုနှင့် ပတ်သက်ပြီး အလေးအနက် စုံစမ်းသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

အသင်း၏ စပွန်ဆာ ကြော်ငြာအတွက် သရုပ်ဆောင်ခဲ့ကြသည့် ယူနိုက်တက် ကစားသမားများ

မန်ချက်စတာ ယူနိုက်တက် အသင်းမှ နာမည်ကျော် ကစားသမား ၃ ဦးတို့သည် အသင်း၏စပွန်ဆာအဖြစ် တာဝန်ယူထားသည့် တောင်ကိုရီးယား စားသောက်ကုန် လုပ်ငန်းတစ်ခုအတွက် ကြော်ငြာရိုက်ကူးပေးခဲ့ကြောင်း သိရှိရသည်။

တိုက်စစ်မှူး ရော်ဘင်ဗန်ပါနီ၊ ဂိုးသမား ဒေးဗစ်ဒီဟီယာနှင့် ယခုရာသီအသင်းတွင် စတင်တောက်ပလာသည့် ဆယ်ကျော်သက် တောင်ပံသမားလေး အက်ဒန်နန် ယာနူဇက်ဂျီတို့ ၃ ဦးသည် တောင်ကိုရီးယား အသားလုံး ကြော်ငြာတစ်ခုတွင် ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။ ယခုရာသီ အသင်း၏ရလဒ်ပိုင်း ကျဆင်းမှုများ ကြုံခဲ့ရသော်လည်း ယူနိုက်တက်သည် တောင်ကိုရီးယားနှင့် အာရှတိုက်တွင် ပရိသတ်အင်အား အတောင့်တင်း

ဆုံး ဘောလုံးအသင်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်သည်။

ကစားသမား ၃ ဦးစလုံးသည် ကြော်ငြာရိုက်ကူးမှုနှင့် အတန်ငယ် အသားမကျ ဖြစ်နေဟန်ရှိပြီး အဆုံးသတ်အပိုင်းတွင် ကင်မရာဘက်လှည့်ကာ "We Love Sambo" ဟု ပြိုင်တူပြောလိုက်ချိန်တွင် အသိသာဆုံးဟု ပရိသတ်များက ဝေဖန်နေကြသည်။ ယူနိုက်တက်သည် ပြီးခဲ့သည့်ရာသီ အောင်မြင်မှုများ ကင်းကွာခဲ့သော်လည်း စီးပွားရေး လုပ်ငန်းစုများစွာနှင့် စပွန်ဆာ သဘောတူညီမှုများ ရရှိနေဆဲဖြစ်သည်။ လတ်တလောတွင် ယူနိုက်တက်သည် Mister Potato၊ Aperol Spritz၊ Kansai Paint၊ Zong၊ Apollo Tyres စသည့် ကုမ္ပဏီများနှင့်လည်း စပွန်ဆာ သဘောတူညီမှုများ ရရှိထားပြီးဖြစ်သည်။



ကမ္ဘာ့ပျမ်းမျှ အသက်အရှည်ဆုံး နိုင်ငံများစာရင်းကို ဂျပန်နှင့် အိုက်စ်လန်တို့ဦးဆောင်နေ

အပြည်ပြည်ဆိုင်ရာ ပျမ်းမျှသက်တမ်း တွက်ချက်မှုစာရင်းတွင် အသက်အရှည် ဆုံးနိုင်ငံသားများအဖြစ် အိုက်စ်လန်နှင့် ဂျပန်တို့က ဦးဆောင်ရပ်တည်နေကြောင်း သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က စုဆောင်းကောက်ခံသည့် အချက် အလက်များအပေါ် အခြေခံရေးဆွဲထားသည့် စစ်တမ်းတွင် ဂျပန်အမျိုးသမီးများက ပျမ်းမျှသက်တမ်း ၈၇ နှစ်ဖြင့် ထိပ်ဆုံးမှရပ်တည်နေသည်။ အမျိုးသားများအနက် အသက်အရှည်ဆုံး နိုင်ငံသားများမှာ အိုက်စ်လန်မှဖြစ်ကြပြီး ၎င်းတို့၏ ပျမ်းမျှသက် တမ်းသည် ၈၁.၂ နှစ်ထိရှိနေကြောင်း WHO ၏စာရင်းက ဖော်ပြခဲ့သည်။ WHO ၏ ခန့်မှန်းမှုများတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သက်တမ်းရှည်မှုသည် ယခင်က ထက် ပိုမိုတိုးပွားလာကြောင်းလည်း တွေ့ရှိရသည်။

WHO က တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နှိုင်းယှဉ်မှုအရ ၂၀၁၂ ခုနှစ်တွင် မွေး ဖွားသည့် ကလေးငယ်များသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် မွေးဖွားသည့် ကလေး များထက် ပျမ်းမျှအားဖြင့် ၆ နှစ်မျှ သက်တမ်းပိုရှည်မည်ဟု ခန့်မှန်းထားသည်။ လက် ရှိတွင် ပျမ်းမျှအသက်အရှည်ဆုံး အမျိုးသားများအဖြစ် အိုက်စ်လန်၊ ဆွစ်ဇာလန်၊ ဩစတြေးလျ၊ အစ္စရေး၊ စင်္ကာပူ၊ နယူးဇီလန်၊ အီတလီ၊ ဂျပန်၊ ဆွီဒင်နှင့် လူဇင် ဘာ့ဂ်တို့က အစဉ်လိုက်ရပ်တည်နေပြီး အသက်အရှည်ဆုံး အမျိုးသမီးများ စာရင်း ဌ် ဂျပန်၊ စပိန်၊ ဆွစ်ဇာလန်၊ စင်္ကာပူ၊ အီတလီ၊ ပြင်သစ်၊ ဩစတြေးလျ၊ တောင်

ကိုရီးယား၊ လူဇင်ဘာ့ဂ်၊ ပေါ်တူဂီတို့က တန်းစီနေကြသည်။

အသက်ရှည်မှုသည် ဝင်ငွေအနိမ့်အမြင့်နှင့်လည်း ဆက်စပ်ကွာဟမည်ဟု WHO က ယူဆထားသည်။ ဥပမာအားဖြင့် ၂၀၁၂ ခုနှစ်တွင် မွေးဖွားသည့် မိန်းကလေးများ အနက် ဝင်ငွေမြင့်မားသောနိုင်ငံများ၏ ပျမ်းမျှသက်တမ်းသည် ၈၂ နှစ်ဖြစ်ပြီး ဝင်ငွေ နိမ့်သောနိုင်ငံများ၏ ပျမ်းမျှသက်တမ်းမှာ ၆၃ နှစ်ဟု WHO က ခန့်မှန်းထားသည်။ “ဝင်ငွေနိမ့်တွဲနိုင်ငံတွေမှာ နှလုံးရောဂါ၊ ဆီးချိုရောဂါလို ကျန်းမာရေး ပြဿနာတွေ ကို ကိုင်တွယ်နိုင်ဖို့ အခက်အခဲတွေ အများကြီးရှိတတ်တယ်လေ” ဟု WHO မှ ဒေါက်တာ တိုင်းစ်ဘိုရာမာကပြောကြားခဲ့သည်။ ၁၉၉၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ပျမ်းမျှသက်တမ်း တိုးတက်မှုအရှိဆုံး နိုင်ငံများအဖြစ် လိုက်ဘေးရီးယား၊ အီသီယိုး ပီးယား၊ မော်လဒိုက်၊ ကမ္ဘောဒီးယား၊ အရှေ့တီမောနှင့် ရဝမ်ဒါတို့က ရပ်တည်နေ သည်။

WHO ၏စာရင်းအရ ကမ္ဘာပေါ်တွင် ပျမ်းမျှသက်တမ်း အတိုတောင်းဆုံး နိုင်ငံများ အဖြစ် ဆာဟာရနှင့်ဆက်စပ်နေသည့် အာဖရိကနိုင်ငံများက ရပ်တည်နေပြီး အနီဂို လာ၊ အလယ်ပိုင်းအာဖရိကပြည်ထောင်စု၊ ချတ်ဒ်၊ အိုင်ဗရီကွိုက်၊ ကွန်ဂို၊ လီဆိုသို၊ ဗိုလ်ဘစ်၊ နိုက်ဂျီးရီးယားနှင့် ဆီရာလီယွန်တို့က ဇယားအောက်ခြေသို့ ရောက်နေ ကြောင်း သိရှိရသည်။

Table 3. Life expectancy at birth among men and women in 2012 in the 10 top-ranked countries

Men			Women		
Rank	Country	Life expectancy	Rank	Country	Life expectancy
1	Iceland	81.2	1	Japan	87.0
2	Switzerland	80.7	2	Spain	85.1
3	Australia	80.5	3	Switzerland	85.1
4	Israel	80.2	4	Singapore	85.1
5	Singapore	80.2	5	Italy	85.0
6	New Zealand	80.2	6	France	84.9
7	Italy	80.2	7	Australia	84.6
8	Japan	80.0	8	Republic of Korea	84.6
9	Sweden	80.0	9	Luxembourg	84.1
10	Luxembourg	79.7	10	Portugal	84.0

Countries with a population below 250 000 are omitted due to uncertainty in life-expectancy estimates.



လူနေအိမ် ရေကူးကန်ထဲထိ ကျူးကျော်ဝင်လာသည့် မိကျောင်း အဖမ်းခံရ

အမေရိကန်နိုင်ငံတွင် လူနေအိမ် ခြံဝင်းအတွင်းထဲထိ အလည်လွန် ကျူးကျော်လာသည့် မိကျောင်းတစ်ကောင် အား သက်ဆိုင်ရာ တာဝန်ရှိသူများက ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖလော်ရီဒါမှ ဂျွန်ဘန်တေးနှင့် ဂျွန်ဘန်တေးတို့ ဇနီးမောင်နှံသည် နံနက်အရက် မတက်မီတွင် ခြံထဲရှိ ရေကူးကန်အတွင်း မှ ဆူဆူညံညံအသံများကို ကြားခဲ့ရသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးသား ကြောက်ကြောက်လန့်လန့် သတိကြီးကြီးဖြင့် ထွက်ကြည့်ကြသည့်အခါ ဖိတ်ခေါ်မထားသည့် ၈ ပေ၊ ၃ လက်မ အရှည်ရှိ ဧည့်သည်တော်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။ မည်သည့်နေရာမှ ရောက်လာမှန်း အသေအချာ မသိရသေးသည့် သားစားသတ္တဝါကြီးမှာ ရေကူးကန်ထဲတွင် ဆော့ကစား ပျော်မြူးလျက် ရှိသည်။

ထို့နောက် ဂျွန်တို့၏ ဖုန်းဆက်သတင်းပေးမှုကြောင့် ဖလော်ရီဒါ သားရိုင်းတီရစ္စာန် စောင့်ရှောက်ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ယင်းမိကျောင်းမကြီးကို လာရောက်ဖမ်းဆီးသွားခဲ့သည်။ ၎င်းသည် မိကျောင်းမွေးမြူရေး စခန်း

တစ်ခုသို့ ပို့ဆောင်ခြင်း ခံရမည် ဖြစ်သည်။ "အိပ်ရာက ထကြည့်တော့ ရေကူးကန်ထဲမှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခု ပေါ်လာပေါ်နေတာ သတိထားမိတယ်" ဟု ဂျွန်ကဆိုသည်။ သူမက ထိုအရာသည် မိကျောင်းကြီးမှန်း သိလိုက်သည်နှင့် အိမ်ထဲပြန်မရောက်မီ မိမိ အကိုက်ခံရတော့မည်ဟု တွေးတော ကြောက်ရွံ့ခဲ့ကြောင်းလည်း ဖွင့်ဟခဲ့သည်။

ဂျွန်က "ပထမတော့ ဂျွန်နဲ့ပဲ ထကြည့်တာ။ ပြီးတော့ ကျွန်တော့်ကို အသင်းအသန် လာနှိုးတယ်။ ရေကူးကန်ထဲ မိကျောင်းရောက်နေလို့တဲ့။ ကျွန်တော်လည်း အိပ်တစ်ဝက်၊ နိုးတစ်ဝက်နဲ့ ထလိုက်သွားပြီး အိမ်ကောင်ကြီးကို တွေ့မှ မျက်လုံးပြူးသွားတာ" ဟု ပြောကြားခဲ့သည်။ မိကျောင်းကြီး ဖောက်ဝင်လာသည့်အတွက် ရေကူးကန်ဘေးမှ အကာအကွယ် ဖျင်စမှာမှ ပြန်ချုပ်ရတော့မည် ဖြစ်သည်။ "ဘာပဲဖြစ်ဖြစ် တန်ပါတယ်။ ဒါက ပြောစရာဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်သွားပြီလေ။ လူတိုင်းဒါမျိုးကြုံဖူးဖို့လွယ်တာမှမဟုတ်ဘဲ" ဟု ဂျွန်က ရယ်ရယ်မောမော မှတ်ချက်ပြုသွားသည်။



မြောက်ကိုရီးယား အဆောက်အအုံပြိုကျမှု လူပေါင်းရာနှင့်ချီ သေဆုံးဖွယ်ရှိ



မြောက်ကိုရီးယား နိုင်ငံတွင် အဆောက်အအုံတစ်ခု ပြိုကျပြီးနောက် လူပေါင်းရာနှင့်ချီ သေဆုံးခဲ့သည်ဟု ယူဆရကြောင်း ခန့်မှန်းသတင်းများ ထွက်ပေါ်လာခဲ့သည်။

ပြုယမ်းမြို့တော်တွင် တည်ဆောက်နေသည့် မျှော်စင်အဆောက်အအုံ တစ်ခုတွင် ထိန်းသိမ်းကိုင်တွယ်ရန် ခက်ခဲလှသည့် မတော်တဆမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းအတွက်မြောက်ကိုရီးယား အာဏာပိုင်များကိုယ်တိုင်ကပင် ပြည်သူများကို ပြန်တောင်းပန်ခဲ့ရကြောင်း Daily Mail ကဖော်ပြခဲ့သည်။ KCNA သတင်းဌာနသည် ယခုမတော်တဆမှုနှင့် ပတ်သက်ပြီး အသေးစိတ် ဖော်ပြခြင်းမရှိသော်လည်း အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း ဝန်ခံသွားသည်။ ကွန်မြူနစ်နိုင်ငံ၏ အစိုးရပိုင် သတင်းဌာန အနေဖြင့် ပြည်တွင်းမတော်တဆမှု တစ်ခုကို ယင်းကဲ့သို့ အတည်ပြုချက် ပေးခြင်းမှာ ရှားပါးလွန်းသော အခြေအနေ တစ်ရပ်လည်း ဖြစ်သည်။

ကိုးကားသတင်းများအရ ၂၃ ထပ်

အဆောက်အအုံတစ်ခု ဆောက်လုပ်ဆဲ အဆင့်တွင် ပြိုကျပြီး လူပေါင်းရာနှင့်ချီ သေဆုံး ဒဏ်ရာရမှုများ ကြုံခဲ့ကြောင်း Daily Mail ကဖော်ပြခဲ့သည်။ အဆိုပါ အဆောက်အအုံမှာ ဆောက်လုပ်ဆဲဖြစ်သော်လည်း အပြီးသတ်နေပြီ ဖြစ်သဖြင့် မိသားစုအချို့ ပြောင်းရွှေ့အခြေချ နေထိုင်နေပြီဟုလည်း သိရှိရသည်။ အစိုးရနှင့် နီးစပ်သူများက မြောက်ကိုရီးယား အာဏာရှင် ခေါင်းဆောင်ကြီး ကင်မ်ဂျူအန်းသည်ပင် အဆိုပါ အခြေအနေကြောင့် ဆောက်တည်ရာမရ ဖြစ်နေပြီး ညပင်အိပ်မပျော်နိုင်အောင်ပူပန်သောက ရောက်နေကြောင်း ပြောဆိုခဲ့သည်။

ထိုအတောအတွင်း အင်တာနက်တွင် ထွက်ပေါ်လာသည့် ဓာတ်ပုံတစ်ပုံ၌ စစ်တပ်ဝတ်စုံနှင့် အရာရှိတစ်ဦးက ပြုယမ်းမြို့ခံများကို တောင်းပန်နေသည်ကို တွေ့ရှိရသည်။ KCNA က အဆောက်အအုံပြိုကျသည့် အသေးစိတ် အချက်အလက်ကို ကြေညာခြင်းမရှိသော်လည်း တာဝန်ရှိသူများက အစောတလျှင် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကြေညာသွားသည်။

MH370 ကို

တိုက်လေယာဉ်များ မှားယွင်းပစ်ချခဲ့ခြင်းဟု စာအုပ်တစ်အုပ်တွင် သုံးသပ်ထား

ပျောက်ဆုံးနေသော MH370 လေယာဉ်နှင့် ပတ်သက်ပြီး ထင်ကြေးဆန်ဆန် ရေးသားထားသည့် စာအုပ်တစ်အုပ်ကြောင့် သက်ဆိုင်ရာ မိသားစုများ ဒေါသထွက် စိတ်အနှောင့်အယှက်ဖြစ်မည့် အခြေအနေမျိုး ကြုံလာဖွယ်ရှိနေသည်။

မတ်လ ၈ ရက်နေ့က မလေးရှားလေကြောင်းလိုင်းပိုင် MH370 လေယာဉ်သည် ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းရင်း ထူးဆန်းစွာ ပျောက်ဆုံးသွားပြီး ထိုစဉ်ကတည်းက လေယာဉ်နှင့် ပတ်သက်သည့် မည်သည့် သတင်းအချက်အလက် အစအနမျှ ရှာမတွေ့တော့ချေ။ ယခုထွက်ရှိလာသည့် HM370: The Mystery အမည်ရှိ စာအုပ်တွင် စာရေးသူ နီကယ်လ် ကော်သွန်းက ယင်းလေယာဉ်သည် စစ်ရေးလေ့ကျင့်မှု အစီအစဉ်တစ်ရပ်တွင် မှားယွင်းပစ်ချခံရခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းရေးသားထားခဲ့သည်။

MH370 ၏ဖြစ်ရပ်ကို အခြေခံ လေ့လာပြီး ဖြစ်နိုင်ခြေများကို ခန့်မှန်းရေးသားထားသည့် စာအုပ်အတွင်း၌ လေယာဉ်ပျံသန်းနေစဉ် အဆိုပါ ဒေသအတွင်း စစ်ရေးလေ့ကျင့်နေသည့် ထိုင်းနှင့် အမေရိကန် တိုက်လေယာဉ်များ၏ ပစ်မှတ်ဖြစ်သွားခြင်းဟု ယူဆနိုင်

ကြောင်းပါရှိသည်။ ထို့အပြင် စာရေးသူက လေယာဉ်တွင် အသုံးပြုထားသည့် Software စနစ်များမှာ ရိုးရှင်းပြီး ခေတ်နောက်ကျလွန်းကြောင်းလည်း စွပ်စွဲသုံးသပ်ထားသည်။ လတ်တလောတွင် အဆိုပါစာအုပ် ထွက်ရှိလာခြင်းမှာ သဘောထားကွဲလွဲစရာ အခြေအနေအမျိုးမျိုး ဖြစ်ပေါ်လာစေသည်။

လေယာဉ်ပျောက်ဆုံးသော အချိန်တွင် အဆိုပါဒေသရှိ ရေပြင်ထက်၌ အမေရိကန်နှင့် ထိုင်းလေတပ်မှတိုက်လေယာဉ်များ ပူးပေါင်းလေ့ကျင့်မှု ပြုလုပ်နေကြောင်း စာအုပ်တွင် ဖော်ပြပါရှိသည်။

အဆိုပါ စာအုပ်တွင် MH370 နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေပေါင်း ရာနှင့်ချီ ဖော်ပြပါရှိသည်။ စာရေးသူက “လေယာဉ်ပေါ် ပါသွားသူတွေဟာ သူတို့ရဲ့ ကံကြမ္မာကို အနာကျင် အထိခိုက်မရှိ ရင်ဆိုင်သွားရသလား၊ ဘာမှမသိလိုက်ဘဲ ဖြစ်ပျက်သွားတာလား၊ ဒါမှမဟုတ် ဧရာမ မီးတောင်ကြီးထဲမှာ သေဆုံးသွားတာလား။ အရူးတစ်ယောက်ယောက်ကြောင့် ပျက်ကျသွားတာလား” အစရှိသည့် မေးခွန်းထုတ်မှုများ ပါရှိနေရာ ကျန်ရစ်သူ မိသားစုများအတွက် စိတ်သောက ပိုမိုကြီးမားအောင် နှိုးဆွပေးသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်ခံနေရသည်။



ကိုလံဘီယာတွင်

ဘတ်စ်ကားမီးလောင်ပြီး

ကလေး ၃၁ ဦးသေဆုံး



ကိုလံဘီယာနိုင်ငံတွင် ဘတ်စ်ကား မတော်တဆမှုတစ်ခု ဖြစ်ပွားရာ ကလေးငယ် ၃၁ ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

တနင်္ဂနွေနေ့က နိုင်ငံမြောက်ပိုင်းတွင် မောင်းနှင်နေသော ဘတ်စ်ကားသည် မီးစွဲလောင်မှု ဖြစ်ပွားခဲ့ကြောင်း ကြက်မြေနီဌာနက အတည်ပြုခဲ့သည်။ သေဆုံးသူ ၃၁ ဦးအပြင် လူကြီးတစ်ဦး ပါဝင်သည့် နောက်ထပ် ၂၅ ဦးမှာ ပြင်းထန်သည့် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ယာဉ်မတော်တဆမှုသည် ဖွန်ဒါဆီယွန်မြို့အနီး ဘာသာရေး ခရီးစဉ်တစ်ခု၌ ဖြစ်ပွားခြင်းဟု ဆိုသည်။ “ဒဏ်ရာရသူအများစုက ဒုတိယနဲ့ တတိယအဆင့် မီးလောင်ကျွမ်းမှုမျိုး ခံထားရပါတယ်။ တော်တော်များများက အရေးပေါ်အခြေအနေမှာ ရှိနေတုန်းပဲ” ဟု ဆန်တာမာရာဆေးရုံမှ ဆီဆာအူရီနာက ပြောကြားခဲ့သည်။

ကလေးများသည် အသက် ၁ နှစ်မှ ၈ နှစ်ကြားအရွယ်များဖြစ်ကြပြီး ဘာသာရေးအစီအစဉ်တစ်ခုမှ နေအိမ်သို့ ပြန်လာစဉ် အဖြစ်ဆိုးနှင့် ကြုံခဲ့ခြင်းဟု ဖွန်ဒါဆီယွန် မြို့တော်ဝန် လူ့စတယ်လာ ခူရန်က သတင်းထောက်များကို ပြောဆိုသွားသည်။ အသက်ရှင် လွတ်မြောက်လာသူများ၏ အဆိုအရ ဘတ်စ်ကား ဒရိုင်းဘာသည် ကားပေါ်တွင် ဓာတ်ဆီတိုင်ကီတစ်ခုတင်လာပြီး ယင်းမှတစ်ဆင့် မီးလောင်မှုစတင်ခြင်းဟု သိရသည်။ ရဲများကမူ ဘတ်စ်ကား၏ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုထားသည်။

အခင်းဖြစ်ပြီးနောက် ယာဉ်မောင်းမှာ တိမ်းရှောင်နေပြီး ဒေါသထွက်နေသည့် ဒေသခံများက ၎င်း၏ နေအိမ်သို့ သွားရောက်ကာ ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြောင်းလည်း လာဒူရန်က ပြောဆိုသွားသည်။

ကမ္ဘာ့သမိုင်းတွင် အကြီးဆုံးဖြစ်သည့် ဒိုင်နိုဆော မျိုးစိတ်သစ်၏ ရုပ်ကြွင်းများ ရှာဖွေတွေ့ရှိ



ရုပ်ကြွင်းတွေက တော်တော်ကို ပြည့်စုံတယ်။ အရွယ်အစား၊
အလေးချိန်ကို တိတိကျကျ ခန့်မှန်းနိုင်လောက်တဲ့ထိ အခြေအနေ
ကောင်းနေသေးတယ်

ရှာဖွေတွေ့ရှိဖူးသမျှ ဒိုင်နိုဆောမျိုးစိတ် အားလုံးထက် ပိုမိုကြီးမားသည့် ဒိုင်နိုဆောမျိုးနွယ် တစ်ခု၏ ရုပ်ကြွင်းများကို အာဂျင်တီးနားနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ရုပ်ကြွင်းသုတေသန ပညာရှင်များက စနေနေ့တွင်တွေ့ရှိရသည့် ရုပ်ကြွင်းအပိုင်းအစများအရ မိမိတို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အကြီးဆုံး ဒိုင်နိုဆော မျိုးစိတ်သစ်ကို တွေ့ရှိခဲ့ပြီဟု အတည်ပြုခဲ့သည်။ အာဂျင်တီးနားရှိ ချူဘက်ဒေသတွင် ဒိုင်နိုဆောကြီး ၇ ကောင်၏ ရုပ်ကြွင်းသိုက်ကြီးကို တွေ့ရှိ

ခဲ့ခြင်း ဖြစ်သည်။ ယခုရုပ်ကြွင်း တစ်ခုစီကို လေ့လာမှုအရ အဆိုပါ ဒိုင်နိုဆောမျိုးစိတ်သည် အလျားမီတာ ၄၀ မျှရှိပြီး အလေးချိန် တန်ချိန် ၈၀ မျှထိ ကြီးထွားနိုင်ကြောင်း သုတေသီများက ယုံကြည်ခဲ့သည်။ ထိုပမာဏသည် ယခင်က ကမ္ဘာ့အကြီးမားဆုံး ဒိုင်နိုဆောအဖြစ် စံချိန်တင်ထားသည့် အာဂျန်တီနိုဆောရပ်စ်ကို ကျော်တက်သွားမည်ဖြစ်သည်။

ယခုတွေ့ရှိသည့် ရုပ်ကြွင်းများသည် ဧရာမ ဒိုင်နိုဆောကြီး အများစု၏ ထုံးစံအတိုင်း အသီးအရွက်စား သတ္တဝါများသာဖြစ်ကြောင်း သိရသည်။ "ရုပ်ကြွင်း

တွေက တော်တော်ကို ပြည့်စုံတယ်။ အရွယ်အစား၊ အလေးချိန်ကို တိတိကျကျ ခန့်မှန်းနိုင်လောက်တဲ့ထိ အခြေအနေ ကောင်းနေသေးတယ်" ဟု တူးဖော်ရေးလုပ်ငန်းတွင်ပါဝင်သည့် သုတေသီ တစ်ဦးဖြစ်သော ဟိုဆေးလူးဝစ် ကာဘယ်လီဒိုက ပြောကြားခဲ့သည်။ ယခုရုပ်ကြွင်းများအရ ယင်းဒိုင်နိုဆောကြီးတစ်ကောင်သည် မိနီထရပ်ကား နှစ်စင်းစာမျှရှည်လျားပြီး အလေးချိန်အားဖြင့် အာဖရိကဆင်ကြီး ၁၄ ကောင်စာမျှ ရှိလိမ့်မည်ဟုလည်း ကာဘယ်လီဒိုက ရှင်းပြခဲ့သည်။

ယခုတွေ့ရှိသည့် ဒိုင်နိုဆော မျိုးစိတ်သစ်ကို ခေါ်ဝေါ်မည့် အမည်သတ်မှတ်ချက်ကို မရွေးချယ်ရသေးချေ။ ၎င်းဒိုင်နိုဆောများသည် ၇ ကောင် အုပ်စုလိုက် သွားလာရင်း တစ်နေရာတည်းတွင် သေဆုံးခဲ့ခြင်းဖြစ်ဟန်ရှိကြောင်း သုတေသီများကယူဆထားသည်။ ၂၀၁၁ ခုနှစ်က အဆိုပါနေရာကို ကျေးလက်ဒေသနေ အလုပ်သမားတစ်ဦးက မတော်တဆ သတိပြု တွေ့ရှိခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှစတင်ကာ ဒိုင်နိုဆောရုပ်ကြွင်းများ ရှာဖွေတူးဖော်မှုလုပ်ငန်းကို အစပြုခဲ့ခြင်းဟု သိရှိရသည်။



ဆစ်ဒနီကမ်းလွန်သို့ အချိန်စောရောက်ရှိလာသည့်
ရောမ ဧည့်သည်တော်ကြီးများ



သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ဘွန်ဒီကမ်းခြေတွင် သတ်မှတ်ချိန်ထက် စောစီးစွာရောက်ရှိလာသည့် ဧရာမဇေညီသည်ကြီးများကြောင့် လူအများ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။

နေပြည်ဖြာဆင်းသည့်အချိန်တွင် ရွှေရောင်လွမ်းနေသော ကမ်းခြေ၌ အပန်းဖြေနေသော လူအများသည် သမုဒ္ဒရာဘက်မှချဉ်းကပ်လာသည့် ကျောခုံးဝေလငါးကြီးများကို အုပ်စုလိုက် အရေအတွက် အတော်များများ တွေ့မြင်ရခြင်းဖြစ်သည်။ အနည်းဆုံး အရေအတွက် ဆယ်ဂဏန်းမျှရှိမည့် ဝေလငါးကြီးများသည် ဆစ်ဒနီကမ်းလွန်သို့ အုပ်စုဖွဲ့ရောက်ရှိလာပြီး ဝေလငါးစောင့်ကြည့်ရာသီ အစပြုပြီဖြစ်ကြောင်း သတိပေးခဲ့သည်။ အဆိုပါ နို့တိုက်သတ္တဝါကြီးများကို ဘွန်ဒီကမ်းခြေနှင့် ဘိုတနီပင်လယ်အော်တို့တွင် တွေ့ရှိနိုင်မည်ဖြစ်သည်။

ရာသီအလိုက် ဝေလငါးများ ဆစ်ဒနီကမ်းလွန်သို့ ရောက်ရှိလာတတ်သော်လည်း ယခုနှစ်မှာမူ သာမန်ထက်စောနေသဖြင့် လူအများ အံ့ဩနေရခြင်းဖြစ်သည်။ နှစ်စဉ် ကောင်ရေ ၂၀၀၀ မျှရှိသော ဝေလငါးများသည် ဆစ်ဒနီကမ်းခြေကို ဖြတ်သန်းကာ ကွင်းစလန်တစ်လျှောက် ပိုမိုပူနွေးသော ရေပြင်ဘက်သို့ ကူးစက်သွားလေ့ရှိသည်။

ထိုကာလမျိုးတွင် ဝေလငါးချစ်သူများက ၎င်းတို့ကို အနီးကပ်ချဉ်းကပ် ကြည့်ရှုလေ့ရှိကြကြောင်း သိရသည်။ မည်သို့ပင်ဖြစ်စေ သာမန်ထက် အချိန်စောပြီး ရောက်လာသည့် ကျောခုံးဝေလငါးများကြောင့် ယခုနှစ်၊ ဆစ်ဒနီ၏ ဝေလငါးစောင့်ကြည့်ရာသီ အစပြုပြီဟု သတ်မှတ်ရတော့မည်ဖြစ်သည်။

“အချိန်စောသေးတယ်ဗျ။ ဝေလငါးတွေ နေရာပြောင်းရွှေ့ကြတဲ့ ရာသီမှာ ခုလို အစောပိုင်းကတည်းက အရေအတွက်တော်တော်များများ မြင်ရတယ်ဆိုတာ ဆန်းတယ်လို့ ပြောလို့ရတယ်” ဟု ဆစ်ဒနီ ဝေလငါးစောင့်ကြည့်အသင်းမှ ယိုနက်စ် လီဘ်စ်ရှနာက ပြောကြားခဲ့သည်။ ၎င်းကပင် ပြီးခဲ့သည့် ၅ နှစ်၊ ၆ နှစ်အတွင်း အဆိုပါဒေသမှ ဖြတ်သန်းသွားသည့် ဝေလငါးများအရေအတွက်သည် ၁၀ ရာခိုင်နှုန်း ဝန်းကျင်မျှထိ တဖြည်းဖြည်း တိုးပွားလာနေကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ “ဒီနှစ်မှာတော့ သားပေါက်လေးတွေ အပါအဝင် ၂၂၀၀၀ လောက်ထိ တွေ့ရဖို့ မျှော်လင့်တယ်။ အရင်ကတော့ အကောင်ရေ ၂၀၀၀၀ လောက်ပေါ့။ ဒါပေမဲ့ ဒီနှစ်မှာ နောက်ထပ် ၂၀၀၀ လောက် တိုးလာမယ်ထင်ပါတယ်” ဟုလည်း ၎င်းက ပြောဆိုသွားသည်။

